



ကရင်ဟဗ္ဗလှပျာ့ ဧည့်စုဝင် ဧကရာဇ်လှပျာ့စွဲစွဲ ဧည့်ဇီဝိဇ္ဇာ
Karenni Civil Society Network

P.O. Box - 100, Mae Hong Son, 58000, Thailand
 Phone: 06 5329 7814, E-mail:kcsn2010@gmail.com

ဒီဇင်ဘာလ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တကြိမ် အခြေအနေ တင်ပြချက်၊ ဒီဇင်ဘာလ ၆ရက်မှ ၁၈ရက်ထိ၊ ၂၀၂၂ ခုနှစ်


ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း

စဉ်		ဖေဖော်ဝါရီ ၁ - ဒီဇင်ဘာလ ၅ရက်	ဒီဇင်ဘာလ ၆- ၁၈ရက်	စုစုပေါင်း
၁	အရပ်သားများ သတ်ဖြတ်ခံရခြင်း	၂၈၆	၂	၂၈၈
၂	အရပ်သားများ ဖမ်းဆီးခံရခြင်း	၃၃၄		၃၃၄
၃	အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း	၃၁၂	၃	၃၁၅
၄	အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ			
	လွိုင်ကော်မြို့နယ်	၁၀၁		၁၀၁
	ဒီးမော့ဆိုမြို့နယ်	၄၁၄	၅	၄၁၉
	ဖယ်ခုံမြို့နယ်	၂၇၇		၂၇၇
	ဖရူဆိုမြို့နယ်	၅၆	၃	၅၉
	ဘောလခဲမြို့နယ်	၂		၂
	ရှားတောမြို့နယ်	၁		၁
၅	ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	၇၈		၇၈
	ဖါးဆောင်းမြို့နယ်	၁၅၂		၁၅၂
	ရှားတောမြို့နယ်	၅၄		၅၄
	ဖယ်ခုံမြို့နယ်	၆၄၈		၆၄၈
	ဘောလခဲမြို့နယ်	၄၂		၄၂
	စုစုပေါင်းထုတ်ပယ်ခြင်း	၂၆၂၃		၂၆၂၃

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း

စဉ်	မြို့နယ်	ခန့်မှန်းဦးရေ ဒီဇင်ဘာလ ၅ ရက်နေ့ အထိ	IDPs အသစ် ဒီဇင်ဘာလ ၆ ရက် - ဒီဇင်ဘာလ ၁၈ ရက်	စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ
၁	လွိုင်ကော်	၅၂၃၁၁		၅၂၃၁၁
၂	ဒီးမော့ဆို	၇၈၂၆၅		၇၈၂၆၅
၃	ဖရူဆို	၄၄၀၃		၄၄၀၃
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၅၆၀၀၀		၅၆၀၀၀
၆	ရှားတော	၂၃၉၅		၂၃၉၅
၇	မယ်စုံ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၃၇၄၁		၃၇၄၁
	စုစုပေါင်း	၂၀၂၁၁၅		၂၀၂၁၁၅

စကစ စစ်ဆင်ရေးများနှင့် ချိုးဖောက်မှုများပြုလုပ်သည့်နေရာ၊ ဒီဇင်ဘာလ(၆)ရက်မှ ဒီဇင်ဘာလ(၁၈)ရက်၊ ၂၀၂၂ခုနှစ်



- စစ်ကောင်စီ၏ ရမ်းသန်းပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့်တိုက်ခိုက်ခြင်းကြောင့် အရပ်သားများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းအပြင် နေအိမ်ပျက်စီးခြင်းများ

လွန်ခဲ့သော နှစ်ပတ်အတွင်း စစ်ကောင်စီမှ လက်လွတ်ဆုံးရှုံးလိုက်ရသော တပ်စခန်းများ ပြန်လည်ရရှိနိုင်ရန် ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများပြင်းထန်ခဲ့သည်။ ၎င်းအရေးပါသည့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းဖြစ်သည့် ကရင်နီပြည်မြောက်ပိုင်းအား ပြန်လည်နေရာယူလာခဲ့ကြသည်။ နယ်မြေဒေသထိန်းချုပ် နိုင်ရန်နှင့် ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ရောက်ရှိရန်အတွက် စစ်ကောင်စီတပ်များသည် လူထုထူထောင် သော ဒေသများအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်နေသည့်အပြင် ပထမဆုံးအကြိမ် အရပ်သားများအား ဒရုန်းဖြင့် ပစ်မှတ်တိုက်ခိုက်ခဲ့သည်။

ဒီဇင်ဘာလ ၇ ရက်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာတွင် တပ်စွဲထားရာမှ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဆုတ်ခွာခဲ့ရသည့် စစ်ကောင်စီတပ်များသည် အင်အား (၈၀)ခန့်မျှနှင့် စစ်ကြောင်း (၃)ကြောင်းဖြင့် ဒီဇင်ဘာလ (၆)ရက်နေ့တွင် ပြန်လာထိုးစစ်ဆင်လာခဲ့ရာ (၇)ရက်နေ့တွင် ကရင်နီပူးပေါင်းတပ်များနှင့် တစ်နေ့ကုန် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲအတွင်း KRU ထောင်ထားသည့် မိုင်းများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦးသေဆုံးခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး၍ အများအပြား ဒဏ်ရာရရှိခဲ့သည်။ ကရင်နီပူးပေါင်းတပ်မှလည်း ရဲဘော် ၅ ဦးကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မှ ထုတ်ပြန်သည်။ တစ်ရက်တည်းတွင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တပ်တို့ ဒီးမော့ဆိုမြို့နယ်၊ ပူဖားကျေးရွာတွင် တိုက်ပွဲပြင်းထန်ခဲ့ပါသည်။

ဒီဇင်ဘာလ ၉ ရက်၊ နံနက် ၈ နာရီအချိန် အဖရူဆိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖရူဆိုမြို့အခြေစိုက် ခမရ ၅၃၁ တပ်မှ လက်နက်ကြီးရမ်းသန်းပစ်ခတ်ခြင်းကြောင့် ဒေါခရောက်ခူကျေးရွာအတွင်း ကျရောက်ခဲ့ပြီး အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် (၃)လုံးနှင့် တိရိစ္ဆာန် အချို့လည်း ထိခိုက်မှုရှိခဲ့ပါသည်။ တစ်ရက်တည်းတွင် ဖရူဆိုမြို့နယ်၊ မားခရော်ရှေ့ကျေးရွာအနီး စစ်ကောင်စီ တပ်စခန်းကို KA, KNDF ပူးပေါင်းတပ်တို့မှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦးကျဆုံးပြီး KA ရဲဘော် (၂)ဦးကျဆုံးခဲ့ပါသည်။

ဒီဇင်ဘာလ ၁၀ ရက်၊ နံနက် ၁၁ နာရီအချိန်တွင် ဒီးမော့ဆိုအရှေ့ခြမ်း ကျေးရွာတစ်ရွာအား စစ်ကောင်စီမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ်တစ်လုံး ထိမှန်ပျက်စီးသွားခဲ့သည်။ ထို့အပြင် စစ်ကောင်စီတပ် ခမရ ၄၂၇ တပ်မှ ၈၁ မမ လက်နက်ကြီးနှင့် ၎င်းကျေးရွာအတွင်းသို့ ၅ လုံး ပစ်ခတ်ခဲ့သည်။

ဒီဇင်ဘာလ ၁၂ ရက်၊ မနက်ပိုင်း ၉ နာရီခန့်တွင် ဒီးမော့ဆိုအခြေစိုက် ခမရ ၄၂၇ တပ်မှ လွိုင်ကော်မြို့သို့ ဦးတည်သွားနေသည့် စစ်ကောင်စီကား ၄ စီးအား KNDF B-09 မှ ကြားဖြတ်တိုက်ခိုက်ခဲ့ပါသည်။



စကစ၏ လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရရှိမှု၊ ဖရူဆို



စကစဒရုန်းဖြင့်ပုံးကြတိုက်ခိုက်ခြင်းကြောင့် နေအိမ်ပျက်စီး၊ ဒီးမော့ဆို

ဒီဇင်ဘာလ ၁၃ရက်၊ ဖရူဆိုမြို့နယ်၊ လောဘူးဒါးရပ်ကွက်တွင် ခြေကုပ်ယူရန် အင်အား (၅၀)ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KA, KNDF B-4 တို့မှ ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်မှ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရရှိခဲ့ပါသည်။ ထို့အပြင် စစ်ကောင်စီတပ်သည် ဒီးမော့ဆိုမြို့နယ်၊ စံပြ (၆)မိုင်နှင့် ဘက်သလိန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးရာ KNDF B-09 နှင့် (၃)ကြိမ် ထိတွေ့မှုရှိခဲ့ပြီး စစ်ကောင်စီတပ်မှ (၃၀)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထို့အပြင် ဘက်သလိန်ကျေးရွာနှင့် ဝမ်လထွားကျေးရွာအား စစ်ကောင်စီတပ်များမှ မီးရှို့သွားခဲ့သည်။ ထိုတရက်တည်းတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခြင်းကြောင့် ဒီးမော့ဆိုမြို့နယ်၊ ဒေါစဲကျေးရွာအတွင်း လက်နက်ကြီးကျရောက်ခဲ့ပြီး အမျိုးသား တစ်ဦးထိခိုက်သေဆုံးခဲ့သည်။ ထို့အတူ ဒီဇင်ဘာ ၁၃ ရက်နေ့၊ နေ့လည် (၁၁)နာရီအချိန်ခန့်တွင် ဒီးမော့ဆို အရှေ့ခြမ်းရှိ ရွာတစ်ရွာသို့ စစ်ကောင်စီမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ အသက် (၃၀)အရွယ် စစ်ရှောင်အမျိုးသမီး တစ်ဦး ရင်ဘတ်တွင် လက်နက်ကြီးစ ထိမှန်ခြင်းကြောင့် ပွဲချင်းပြီးသေဆုံးခဲ့ပါသည်။ ထိုရက်ည ၈ နာရီ ၅၀ မိနစ်အချိန်တွင် ရှမ်း-ကရင်နီနယ်စပ် ဆော်ဒီးဒေါကျေးရွာအနီး နေပြည်တော်သို့ သွယ်တန်းသွားသည့် ဓါတ်အားလိုင်း တာဝါတိုင်အမှတ် ၁၁၁နှင့်၁၁၂ အား ဒေသခံ PDF မှ မိုင်းခွဲဖျက်စီးခဲ့သည်။

Contact persons:

Khu Ko Reh Tel: +666 5329 7814

Khu Ruby Tel: +666 3184 2980

Website : www.karennicsn.org

Facebook: Karenni Csn (or) <https://www.facebook.com/kcsnengbur>

Email: kcsn2010@gmail.com